

မာတိကာ

အပိုင်း - ၁ ▶ ဘဝအတွက် အလင်းစက်လေးများ

၁။ Selaginella

- ၂။ ဘယ်သူတွေက ဂရုစိုက်နေပါလိမ့်
- ၃။ ကိုယ်တိုင် ဖန်တီးရယူမယ့် ပျော်ရွှင်ခြင်းတွေ
- ၄။ ဒဏ်ရာတွေကို ပွေ့ဖက်ထားစေချင်
- ၅။ ဖြည့်စွက်ရမယ့် အချို့အခါးတွေ
- ၆။ တွေ့ဆုံကြခိုက်ဝယ်
- ၇။ Do filter
- ၈။ လမ်းပျောက်တဲ့ ယင်
- ၉။ တာဝန်ယူပေးပါ
- ၁၀။ ရှင်သန်ရဲ့ပါစေ
- ၁၁။ မြင်ကွင်းရှင်းပါစေ
- ၁၂။ လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ပါ
- ၁၃။ ကိုယ်ပိုင်နန်းတော်
- ၁၄။ သင်ဟာ ပြိုင်စံရှား
- ၁၅။ အသက်ပြင်းတယ်
- ၁၆။ D.I.Y
- ၁၇။ အချိန် ဘယ်လောက်ကျန်သေးလဲ
- ၁၈။ ပင်လယ်သေလိုမျိုး

- ၁၉။ ဝတ်မှုန်ကူးတဲ့ ပြောင်းဖူးပင်
- ၂၀။ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေပါတယ်
- ၂၁။ ကောင်းတာတွေ တွေးပါ
- ၂၂။ စည်းလေးတော့ ချထားကွယ်
- ၂၃။ သူ့စိတ်နဲ့ သူ
- ၂၄။ မြင့်မြင့်သာယုံ

အပိုင်း - ၂ ▶ ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်သမျှ

- ၁။ ချစ်ရင် မချုပ်နဲ့...
- ၂။ အသည်းကွဲတဲ့အခါ...
- ၃။ ဘယ်လိုချစ်ကြမယ်...
- ၄။ ကိုယ်ဖန်ဆင်းတဲ့၊ ပျော်ရွှင်ခြင်းတွေနှင့်သာ ရောင့်ရဲပါ့မယ်...
- ၅။ ပိုချစ်ပေးပါ
- ၆။ ပိုနားလည်ပေးပါ
- ၇။ ကြယ်တစ်စင်း
- ၈။ ကမ်းမိတဲ့ စိတ်ဒဏ်ရာတွေ
- ၉။ အရေးပါရဲ့လား
- ၁၀။ ရေစက်ကုန်တဲ့အခါ
- ၁၁။ နွေပိတောက်ဦး
- ၁၂။ လွင့်
- ၁၃။ မင်းကို လိုအပ်တာ
- ၁၄။ ပင်လယ် ဘယ်လောက် ကျယ်ကျယ်
- ၁၅။ ဒီနေ့အတွက် အကြည်ဓါတ်